

“အရက်အမျိုးမျိုး၊ ဝိုင်အမျိုးမျိုးတို့နှင့်စပ်လျဉ်း၍ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ”

ရည်ရွယ်ချက်

ပြည်တွင်းအခွန်များဦးစီးဌာနသည် နှစ်စဉ်ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေအရ အထူးကုန်စည်ခွန်ကျသင့်သည့် ကုန်စည်အမျိုးအစားများအား ပြည်တွင်းသို့ တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ခြင်း၊ ပြည်ပသို့တင်ပို့ခြင်းတို့အတွက် အထူးကုန်စည်ခွန် ကောက်ခံလျက်ရှိပါသည်။ အဆိုပါ အထူးကုန်စည်ခွန် ကျသင့်သည့်ကုန်စည်များအနက် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရန် စီမံကိန်း နှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်ထားသည့် အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုး တို့အပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချခြင်းနှင့်စပ်လျဉ်း၍ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ် များအား ရှင်းလင်းလွယ်ကူစွာသိရှိနိုင်စေရန် ရည်ရွယ်ပါသည်။

အခွန်ကျသင့်စေခြင်း

လုပ်ငန်းရှင်များအနေဖြင့် အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့အား ပြည်တွင်း၌ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းသို့ တင်သွင်းခြင်းများအတွက် အောက်ဖော်ပြပါတန်ဖိုးများအပေါ် သက်ဆိုင်ရာဘဏ္ဍာရေး နှစ်အလိုက် ပြဋ္ဌာန်းသည့် ပြည်ထောင်စု၏အခွန်အကောက်ဥပဒေဖြင့် သတ်မှတ်သည့်အခွန်နှုန်းများအတိုင်း အထူးကုန်စည်ခွန် ကျသင့်မည်ဖြစ်ပါသည်-

- ❖ ပြည်တွင်း၌ထုတ်လုပ်သည့် အထူးကုန်စည်များဖြစ်ပါက စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ရောင်းဈေး တန်ဖိုး သို့မဟုတ် ပြည်တွင်းအခွန်များဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ပြည်တွင်းအခွန်များ ဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက ဈေးကွက်ပေါက်ဈေးအပေါ် အခြေပြု၍ ခန့်မှန်းသတ်မှတ် သည့် ရောင်းဈေးတန်ဖိုး၊ ယင်းတန်ဖိုးနှစ်ရပ်အနက် များရာတန်ဖိုးငွေအပေါ်တွင်လည်းကောင်း၊
- ❖ ပြည်တွင်းသို့ တင်သွင်းခြင်းဖြစ်ပါက ကုန်းပေါ်ရောက်တန်ဖိုးအပေါ်တွင်လည်းကောင်း။

အထူးကုန်စည်ခွန်ပေးဆောင်ရန်တာဝန်ရှိသူများ

- ❖ ပြည်တွင်းသို့တင်သွင်းခြင်းဖြစ်ပါက တင်သွင်းသူက ပေးဆောင်ရမည်။
- ❖ ပြည်တွင်း၌ထုတ်လုပ်ခြင်းဖြစ်ပါက ထုတ်လုပ်သူက ပေးဆောင်ရမည်။
- ❖ ပြည်ပသို့တင်ပို့ခြင်းဖြစ်ပါက တင်ပို့သူက ပေးဆောင်ရမည်။
- ❖ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ထားရှိခြင်းဖြစ်ပါက လက်ဝယ် ထားရှိသူက ပေးဆောင်ရမည်။

အထူးကုန်စည်ရောင်းချသူ သို့မဟုတ် ထုတ်လုပ်သူ၏ တာဝန်များ

အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်ကို ရောင်းချသူသည် အခွန်အမှတ်တံဆိပ်ကို မှန်ကန်စွာကပ်နှိပ်ထားခြင်း သို့မဟုတ် လွဲမှားစွာ အသုံးပြုထားခြင်းဖြစ်ပါက အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန် ပျက်ကွက်သည်ဟု မှတ်ယူရပါမည်။

အထူးကုန်စည်လုပ်ငန်းမှတ်ပုံတင်ရရှိသူသည် အခွန်အမှတ်တံဆိပ်များကို ကပ်နှိပ်ရာတွင် အထူးကုန်စည်ခွန် နည်းဥပဒေ ၂၀ အရ အောက်ဖော်ပြပါကာလများမတိုင်မီ -

- ❖ လုပ်ငန်းဥပစာမှ အထူးကုန်စည်များကို ရွှေ့ပြောင်းဆောင်ရွက်သည့်အခါ ကပ်နှိပ်ရမည်၊
- ❖ တင်သွင်းလာသောကုန်စည်များကို အကောက်ခွန်သိုလှောင်ရုံမှ ရွှေ့ယူခြင်း၊ ထုတ်ယူခြင်း၊ ရွှေ့ပြောင်းခြင်း ဆောင်ရွက်သည့်အခါ ကပ်နှိပ်ရမည်၊
- ❖ လုပ်ငန်းဥပစာတွင် သိုလှောင်ထားသည့် အထူးကုန်စည်များကို လုပ်ငန်းမှတ်ပုံတင်ထားသော အထူးကုန်စည်ထုတ်လုပ်သူက ရောင်းချသည့်အခါတွင် ကပ်နှိပ်ရမည်၊
- ❖ အထူးကုန်စည်ခွန် ကျသင့်သောပို့ကုန်များကို ပြည်ပသို့တင်ပို့သည့်အခါ ကပ်နှိပ်ရမည်။

အခွန်အမှတ်တံဆိပ်မှာကြားခြင်းနှင့် ထုတ်ယူခြင်း

ပြည်တွင်း၌ အထူးကုန်စည်ထုတ်လုပ်ခြင်းနှင့် ပြည်တွင်းသို့တင်သွင်းသည့် လုပ်ငန်းရှင်များအနေဖြင့် အခွန်အမှတ်တံဆိပ်မှာကြားခြင်းအား အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် ဖြစ်ပါသည်။

- ❖ လုပ်ငန်းအသစ်ဖြစ်ပါက လုပ်ငန်းစတင်သည့်နေ့မတိုင်မီ (၃) လ ကြိုတင်၍လည်းကောင်း၊ ဘဏ္ဍာရေးနှစ်အလိုက် သက်တမ်းတိုးခြင်းဖြစ်ပါက ယင်းဘဏ္ဍာနှစ်မစတင်မီ (၃)လ ကြိုတင်၍ လည်းကောင်း လုပ်ငန်းမှတ်ပုံတင်ခွင့်ပြုရန် လျှောက်ထားစာပါ အရေအတွက်နှင့် ကုန်စည်အမျိုးအစားအတွက် အခွန်အမှတ်တံဆိပ် တစ်နှစ်စာလိုအပ်ချက်ကို ကြိုတင်မှာကြားရမည် ဖြစ်ပါသည်။
- ❖ သုံးလတစ်ကြိမ် အခွန်အမှတ်တံဆိပ်ကို သက်ဆိုင်ရာသုံးလပတ်မတိုင်မီ တစ်လကြိုတင်၍ မှာကြားထုတ်ယူရမည် ဖြစ်ပါသည်။
- ❖ ဒုတိယအကြိမ် သုံးလပတ်အတွက် မှာကြားထုတ်ယူချိန်တွင် အထူးကုန်စည်ခွန်ဥပဒေအရ ပထမအကြိမ်သုံးလပတ်အတွက် သက်ဆိုင်ရာလအလိုက် ဥပဒေနှင့်အညီ ကြိုတင်ခွန်ပေးသွင်းမှုတို့ကို စိစစ်ပြီးမှ ဒုတိယအကြိမ် သုံးလပတ်လိုအပ်ချက်ကို ထုတ်ပေးမည်ဖြစ်ပါသည်။
- ❖ တတိယအကြိမ်သုံးလပတ်အတွက် ထုတ်ယူချိန်တွင် အထူးကုန်စည်ခွန်ဥပဒေအရ ပထမအကြိမ် သုံးလပတ်အတွက် စည်းကြပ်မှုဆောင်ရွက်ပြီး အခွန်အကြေးပေးသွင်းပြီးခြင်း၊ ဒုတိယအကြိမ် သုံးလပတ်အတွက် သက်ဆိုင်ရာလအလိုက် ကြိုတင်ခွန်ပေးသွင်းခြင်းတို့ကို စိစစ်ပြီးမှ ထုတ်ပေးမည် ဖြစ်ပါသည်။
- ❖ စတုတ္ထအကြိမ်သုံးလပတ်အတွက် ထုတ်ယူခြင်းအား အထက်အပိုဒ်ပါအတိုင်း လိုက်နာဆောင်ရွက်မှု ရှိ/ မရှိ စိစစ်ပြီးမှ ထုတ်ပေးမည် ဖြစ်ပါသည်။

- ❖ လစဉ်အခွန်ပေးသွင်းခြင်း၊ သုံးလပတ်ကြေညာလွှာတင်သွင်းခြင်းနှင့်အတူ အခွန်စည်းကြပ်ရန် နှင့် ထိုသို့စည်းကြပ်သည့်အခါတိုင်း ထုတ်ပေးသည့်အခွန်အမှတ်တံဆိပ် ကပ်နှိပ်သည့် အရေအတွက်၊ လက်ကျန်အရေအတွက်၊ ပေးဆောင်သည့်အခွန်ပမာဏတို့ ဖော်ပြပါရှိသော စာရင်းအား အခွန်ထမ်းမှ တင်ပြရမည်ဖြစ်ပါသည်။
- ❖ ကျသင့်အခွန်ပေးသွင်းမှုနှင့် အခွန်အမှတ်တံဆိပ်သုံးစွဲထားမှုအခြေအနေ၊ လက်ကျန်အခြေအနေတို့အပေါ် ချိန်ဆသုံးသပ်ပြီး သုံးလပတ်အလိုက် အခွန်အမှတ်တံဆိပ်လိုအပ်ချက်ကို ဖြည့်ဆည်းပေးမည်ဖြစ်ပါသည်။
- ❖ အခွန်အမှတ်တံဆိပ်မှာကြားသည့်အခါတွင် သတ်မှတ်လျှောက်လွှာပုံစံကို အသုံးပြု၍ အထူးကုန်စည်ခွန် ကြေညာလွှာနှင့်အတူ လျှောက်ထားရမည် ဖြစ်ပါသည်။
- ❖ သတ်မှတ်လျှောက်လွှာပုံစံများအား မိမိအခွန်စည်းကြပ်မှုခံယူသည့် သက်ဆိုင်ရာအခွန်ရုံးများတွင် ရယူနိုင်ပါသည်။

အခွန်အမှတ်တံဆိပ်သတ်မှတ်ချက်

- ❖ ပြည်တွင်းထုတ်အရက်အမျိုးအစားအလိုက် ကပ်နှိပ်ရမည့် အခွန်အမှတ်တံဆိပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
 - အခြားအရက် (Other) ဖြစ်ပါက-

စဉ်	ပါဝင်မှုပမာဏ(Liter)	အရောင်	အခွန်အမှတ်တံဆိပ်	အခွန်အမှတ်တံဆိပ်နမူနာ	မှတ်ချက်
၁	0.090 မှ 0.270 အထိ	Green	A-1(Other)		ပြည်တွင်းထုတ်
၂	0.271 မှ 0.359 အထိ	Green	A-2(Other)		ပြည်တွင်းထုတ်

စဉ်	ပါဝင်မှုပမာဏ(Liter)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၃	0.360 မှ 0.699 အထိ	Green	A-3(Other)		ပြည်တွင်းထုတ်
၄	0.700 မှ 1 အထိ	Green	A-4(Other)		ပြည်တွင်းထုတ်
၅	1.001 မှ 4.5 ထိ	Green	A-5(Other)		ပြည်တွင်းထုတ်

➤ Whisky အမျိုးအစားဖြစ်ပါက-

စဉ်	ပါဝင်မှုပမာဏ (Liter)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၁	0.090 မှ 0.200 အထိ	Red	A-1 (Whisky)		ပြည်တွင်းထုတ်

စဉ်	ပါဝင်မှုပမာဏ (Liter)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၂	0.201 မှ 0.499 အထိ	Red	A-2 (Whisky)		ပြည်တွင်းထုတ်
၃	0.500 မှ 0.700 အထိ	Red	A-3 (Whisky)		ပြည်တွင်းထုတ်
၄	0.701 နှင့်အထက်	Blue	A-4 (Whisky)		ပြည်တွင်းထုတ်



➤ အရက်ဆီ(OP) ဖြစ်ပါက-

စဉ်	ပါဝင်မှုပမာဏ (Liter)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၁	4.6 မှ 45 အထိ	Yellow	OP(Yellow)		ပြည်တွင်းထုတ်

စဉ်	ပါဝင်မှုပမာဏ (Liter)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၂	45.1 မှ 227 အထိ	Green+ Red	OP(Green+ Red)		ပြည်တွင်းထုတ်
၃	45.6 မှ 227 အထိ	Blue + Purple	OP(Blue+ Purple)		မိမိကိုယ်တိုင် အရက်ဆီ ထုတ်လုပ်၍ မိမိကိုယ်ပိုင် အရက်ပုလင်း သွင်းစက်ရုံသို့ ပေးပို့ခြင်း

- ❖ ပြည်ပမှတင်သွင်းသည့် အသင့်သောက်သုံးနိုင်သော အရက်အမျိုးမျိုးအပေါ် ကပ်နှိပ်ရမည့် အခွန်အမှတ်တံဆိပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်	ကုန်းပေါ်ရောက်တန်ဖိုး (တစ်လီတာ)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၁	၁၅,၀၀၀ ကျပ်မှ ၄၀,၀၀၀ ကျပ်အထိ	Green	A-5 (Import)		ခြင်္သေ့အမှတ် အသား

စဉ်	ကုန်းပေါ်ရောက်တန်ဖိုး (တစ်လီတာ)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၂	၄၀,၀၀၀ ကျပ်မှ ၁၀၀,၀၀၀ ကျပ်အထိ	Green	A-4 (Import)		ခြင်္သေ့အမှတ် အသား
၃	၁၀၀,၀၀၀ ကျပ်မှ ၂၀၀,၀၀၀ ကျပ်အထိ	Green	A-3 (Import)		ခြင်္သေ့အမှတ် အသား
၄	၂၀၀,၀၀၀ ကျပ်နှင့် အထက်	Green	A-2 (Import)		ခြင်္သေ့အမှတ် အသား
၅	မည်သည့်ပမာဏနှင့် တန်ဖိုးမဆို (Duty Free)	Green	AA (Import)		ခြင်္သေ့အမှတ် အသား

- ❖ ပြည်ပမှတင်သွင်းလာသည့် နိုင်ငံခြားအရက်ဆီနှင့် အရက်ပြင်းအမျိုးမျိုးတို့အတွက် ပြည်တွင်းထုတ် အရက်ဆီ/ အရက်ပြင်းများတွင် ကပ်နှိပ်သည့်တံဆိပ်နှင့် ကွဲပြားစေရန် Import တံဆိပ်တုံးရိုက်နှိပ်ထားသည့် QR Code ပါရှိပြီး အမှတ်စဉ်တူညီသည့် အခွန်အမှတ်တံဆိပ်နှစ်ခုကို ဂါလံ ၅၀ ဆန့် ပေါများတွင် ပြည်တွင်းထုတ် အရက်ဆီ/ အရက်ပြင်းများတွင် ကပ်နှိပ်သည့် နည်းလမ်းအတိုင်း သုံးစွဲကပ်နှိပ်ရမည် ဖြစ်ပါသည်။

- ❖ ပြည်ပသို့တင်ပို့သည့် အရက်အမျိုးမျိုးအပေါ် ကပ်နှိပ်ရမည့်အခွန်အမှတ်တံဆိပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

- အရက်(ပြည်ပတင်ပို့) ဖြစ်ပါက-

စဉ်	ပါဝင်မှုပမာဏ (Liter)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၁	မည်သည့်ပမာဏမဆို	Green	AA(Export)		ပြည်ပတင်ပို့

- အရက်ဆီ(OP) ပြည်ပတင်ပို့ဖြစ်ပါက-




စဉ်	ပါဝင်မှုပမာဏ (Liter)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၁	မည်သည့် ပမာဏမဆို	Gray	OP(Export) Gray		ပြည်ပတင်ပို့
၂	မည်သည့် ပမာဏမဆို	Purple	OP(Export) Purple		ပြည်ပတင်ပို့

- ❖ ပြည်တွင်းထုတ် ဝိုင်အပေါ်တွင် ကပ်နှိပ်ရမည့် အခွန်အမှတ်တံဆိပ်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်	ပါဝင်မှုပမာဏ (Liter)	အရောင်	အခွန်အမှတ်တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၁	မည်သည့် ပမာဏမဆို	Pink	Y(Local)		ပြည်တွင်းထုတ်

- ❖ ပြည်ပမှတင်သွင်းသည့် ဝိုင်အမျိုးမျိုးအပေါ်တွင် ကပ်နှိပ်ရမည့်အခွန်အမှတ်တံဆိပ်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

စဉ်	ကုန်းပေါ်ရောက်တန်ဖိုး (တစ်လီတာ)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၁	၅,၀၀၀ ကျပ်အထိ	Pink	Y-1(Import)		ခြင်္သေ့ အမှတ်အသား
၂	၅,၀၀၀ ကျပ်မှ ၁၀,၀၀၀ ကျပ်အထိ	Orange	Y-2(Import)		ခြင်္သေ့အမှတ် အသား
၃	၁၀,၀၀၀ ကျပ်မှ ၂၀,၀၀၀ ကျပ်အထိ	Orange	Y-3(Import)		ခြင်္သေ့အမှတ် အသား

စဉ်	ကုန်းပေါ်ရောက်တန်ဖိုး (တစ်လီတာ)	အရောင်	အခွန်အမှတ် တံဆိပ်	အခွန်အမှတ်တံဆိပ် နမူနာ	မှတ်ချက်
၄	၂၀,၀၀၀ ကျပ်မှ ၃၀,၀၀၀ ကျပ်အထိ	Orange	Y-4(Import)		ခြင်္သေ့အမှတ် အသား
၅	၃၀,၀၀၀ ကျပ်နှင့် အထက်	Orange	Y-5(Import)		ခြင်္သေ့အမှတ် အသား
၆	မည်သည့်ပမာဏနှင့် တန်ဖိုးမဆို (Duty Free)	Orange	YY(Import)		ခြင်္သေ့အမှတ် အသား

အခွန်အမှတ်တံဆိပ်စွဲကပ်ရမည့်နေရာ

- ❖ သတ်မှတ်အခွန်အမှတ်တံဆိပ်တစ်ခုကို ကုန်စည်တစ်ခုချင်းစီ၌ စွဲကပ်ရပါမည်။ ကုန်စည်များအပေါ် သတ်မှတ်အခွန်အမှတ်တံဆိပ်များ စွဲကပ်ရမည့်နေရာမှာ ကုန်စည်တစ်ခုချင်းဖြစ်သည့် တစ်ပုလင်း သို့မဟုတ် ပုံးတစ်ပုံး သို့မဟုတ် စည်တစ်စည်အပေါ်တွင် ဖွင့်ဖောက်ရန် သတ်မှတ်ထားသည့် နေရာများတွင်ဖြစ်ပါသည်။ ယင်းနေရာများတွင် သတ်မှတ်အခွန်အမှတ်တံဆိပ်တစ်ခုစီအား စွဲမြဲစွာကပ်နှိပ် ထားရမည်ဖြစ်ပြီး အဆိုပါကုန်စည်တစ်ခုအား ဖွင့်ဖောက်လိုက်သည်နှင့် စွဲကပ်ထားသောတံဆိပ် စုတ်ပြဲသွားစေရမည် ဖြစ်ပါသည်။

❖ အရွယ်အစားကြီးမားသော အရက်ဆီပုံးများ၊ အရက်ပေပါများပေါ်တွင် စွဲမြဲစွာကပ်နှိပ်နိုင်မည့် သတ်မှတ်အရွယ်အစားရှိသည့် အခွန်အမှတ်တံဆိပ်များအား အောက်ပါအတိုင်း လိုက်နာကပ်နှိပ် ရမည် ဖြစ်ပါသည်-

- ၄.၆ လီတာ(တစ်ဂါလံ) မှ ၄၅ လီတာ (၁၀ ဂါလံ) ဝင်ဆံ့သော ပုံးများဖြစ်ပါက-
 - ပုံးအဖုံးနှင့် ပုံးကြားနေရာတွင် ကပ်နှိပ်ရမည် ဖြစ်ပါသည်။
 - ကပ်နှိပ်ရာတွင် QR Code နေရာမှအပ ကျန်ရှိသော ကပ်ရမည့်တံဆိပ်၏ နေရာအားလုံးကို အဖုံးနှင့်ပုံးကြားနေရာတွင် လက်ဖြင့် ဖိနှိပ်ချေ၍ ကပ်နှိပ်ရမည် ဖြစ်ပါသည်။
 - ထို့နောက် အဆိုပါတံဆိပ်အပေါ်မှ တိပ်အကြည်ဖြင့်ဖုံးအုပ်၍ ကပ်ရမည်ဖြစ်ပါသည်။ (QR Code ပါဝင်သော တံဆိပ်နေရာကို မဖိနှိပ်ရပါ)
- ၂၂၇ လီတာပေပါများဖြစ်ပါက-
 - ပေပါအဖုံးနေရာရှိ အရစ်များအပေါ်တွင်ကပ်ရမည် ဖြစ်ပါသည်။
 - ကပ်နှိပ်ရာတွင် QR Code နေရာမှအပ ကျန်ရှိသော ကပ်ရမည့်တံဆိပ်၏ နေရာအားလုံးနှင့် အရစ်များကြားသို့ လက်ဖြင့်ဖိနှိပ်၍ ကပ်ရမည် ဖြစ်ပါသည်။ (QR Code ပါဝင်သော တံဆိပ်နေရာကို မဖိရ)
 - အဆိုပါ တံဆိပ်အပေါ်မှ တိပ်အကြည်ဖြင့် ဖုံးအုပ်၍ ကပ်ရမည် ဖြစ်ပါသည်။
 - အပေါက်နှစ်ခုရှိသည့်ပေပါဖြစ်ပါက အပေါက်တစ်ခုစီတွင် တံဆိပ်တစ်ခုစီကပ်၍ အပေါက် တစ်ခုရှိသည့် ပေပါဖြစ်ပါက အပေါက်တစ်ခုတည်းတွင် တံဆိပ်နှစ်ခုလုံးအား ပတ်ပတ် လည် ထိစပ်၍ ကပ်ပေးရမည် ဖြစ်ပါသည်။
 - ပေပါပေါ်တွင် ကပ်နှိပ်ရမည့် နံပါတ်တူအခွန်အမှတ်တံဆိပ်များ (နံပါတ်တူတံဆိပ်နှစ်ခု) အား ကပ်နှိပ်ရမည် ဖြစ်ပါသည်။

❖ မိမိကိုယ်ပိုင် အရက်ဆီထုတ်လုပ်၍ မိမိကိုယ်ပိုင်အရက်ပုလင်းသွတ်စက်ရုံသို့ ပေးပို့ခြင်းဖြစ်ပါက ပြောင်းလဲကပ်နှိပ်ရန် ထုတ်ပေးထားသော အခွန်အမှတ်တံဆိပ် OP(Blue+Purple) အား အသုံးပြု ရမည်။ အပေါက် (၁) ပေါက် သို့မဟုတ် (၂)ပေါက်ပါသည့် ပေပါများဖြင့်သာ အသုံးပြုရမည်။ ပေပါ ပေါ်တွင် အထက်ပါအပိုဒ်အတိုင်း အခွန်အမှတ်တံဆိပ်များ ကပ်နှိပ်ရမည် ဖြစ်ပါသည်။

ပြည်တွင်းသို့တင်သွင်းသည့် အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့အတွက် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်း

ပြည်တွင်းသို့ တင်သွင်းသည့်လုပ်ငန်းရှင်များအနေဖြင့် အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရန်နှင့် Tax Certificate ထုတ်ပေးနိုင်ရေးအတွက် အကောက်ခွန်ဦးစီးဌာန၏ ကုန်လှောင်ရုံ(Customs Warehouse) မှ ပြောင်းရွှေ့ခြင်းမပြုမီ အနည်းဆုံး (၅)ရက်ကြိုတင်၍ မိမိအခွန်စည်းကြပ်မှုခံယူမည့် သက်ဆိုင်ရာအခွန် ရုံးသို့ သတ်မှတ်ပုံစံနှင့်အတူ အောက်ပါစာရွက်စာတမ်းအထောက်အထားအချက်အလက်များ ပူးတွဲလျက် လျှောက်ထားရမည်။ ထို့အပြင်ကုန်ပစ္စည်းစာရင်းပုံစံများအား ကြိုတင်ရယူထားရမည်။ အခွန်အမှတ်တံဆိပ်

ရရှိပါက Customs Warehouse အတွင်း အခွန်အမှတ်တံဆိပ်ကပ်နှိပ်ခြင်းကို ပြည်တွင်းအခွန်များ ဦးစီးဌာနနှင့် အကောက်ခွန်အရာရှိ၏ ရှေ့မှောက်တွင် လုပ်ငန်းရှင်မှ ကပ်နှိပ်ရမည်ဖြစ်ပြီး ကပ်နှိပ်မည့် ကုန်ကျစရိတ်များကို မိမိအစီအစဉ်ဖြင့် စီစဉ်ဆောင်ရွက်ရမည် ဖြစ်ပါသည်-

- ❖ ကုန်သွယ်ရေးဦးစီးဌာန၏ သွင်းကုန်လိုင်စင်မိတ္တူ။
- ❖ အကောက်ခွန်ဦးစီးဌာန၏ ကုန်လှောင်ရုံသွင်း- သွင်းကုန်ကြေညာလွှာ (Into-Bond ID) မိတ္တူ။
- ❖ အကောက်ခွန်ဦးစီးဌာန၏ ကုန်လှောင်ရုံထုတ်- သွင်းကုန်ကြေညာလွှာ(Ex-Bond ID)မိတ္တူ။
- ❖ အကောက်ခွန်ကုန်လှောင်ရုံလိုင်စင်မိတ္တူ။
- ❖ သယ်ယူမည့်လိပ်စာအပြည့်အစုံ၊
- ❖ သယ်ယူမည့် တာဝန်ခံအမည်နှင့် မှတ်ပုံတင်အမှတ်၊
- ❖ သယ်ယူမည့်လမ်းကြောင်း၊
- ❖ သယ်ယူမည့်အထူးကုန်စည်၏ အချိန်အတွယ်နှင့် အရေအတွက်၊
- ❖ သယ်ယူမည့်အခွန်အမှတ်တံဆိပ် အမျိုးအစားနှင့် အရေအတွက်၊ Code အမှတ်စဉ်၊
- ❖ သယ်ယူမည့်ကာလ။

အခွန်အမှတ်တံဆိပ်များ အခမဲ့ထုတ်ပေးခြင်းနှင့် တံဆိပ်တန်ဖိုးပေးသွင်းစေခြင်း

- ❖ ပြည်တွင်း၌ထုတ်လုပ်ခြင်းအတွက် အထူးကုန်စည်ခွန်ကျသင့်သော အရက်မျိုးမျိုးနှင့် ဝိုင်အမျိုးမျိုး တို့အတွက် အထူးကုန်စည်ခွန် ထမ်းဆောင်ပြီးဖြစ်ပါက သတ်မှတ်အခွန်အမှတ်တံဆိပ်ကို အခမဲ့ ထုတ်ပေးမည် ဖြစ်ပါသည်။
- ❖ ပြည်ပမှတင်သွင်းခြင်းအတွက် အထူးကုန်စည်ခွန်ကျသင့်သည့် အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုး တို့အတွက် ကျသင့်မည့် အထူးကုန်စည်ခွန်နှင့် အကောက်ခွန်ပေးဆောင်ပြီးဖြစ်ပါက သတ်မှတ်အခွန် အမှတ်တံဆိပ်ကို အခမဲ့ ထုတ်ပေးမည် ဖြစ်ပါသည်။
- ❖ ပြည်သူ့ဘဏ္ဍာအဖြစ်သိမ်းဆည်းထားသော အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့ကို အကောက်ခွန် ဦးစီးဌာနက လေလံတင်ရောင်းချခြင်းဖြစ်ပါက အဆိုပါအထူးကုန်စည်များသည် ပြည်ပမှ တင်သွင်း ခြင်း/ ပြည်တွင်း၌ ထုတ်လုပ်ခြင်း မဟုတ်သောကြောင့် အထူးကုန်စည်ခွန်ကျသင့်မည် မဟုတ်ပါ။ ထိုသို့ အထူးကုန်စည်ခွန်ကျသင့်မှုမရှိသည့် အဆိုပါကုန်စည်များအတွက် အခွန်အမှတ်တံဆိပ်ကို အထူးကုန်စည်ခွန်ပေးသွင်းမှုမရှိဘဲ ကပ်နှိပ်ပေးမည် ဖြစ်ပါသည်။
- ❖ အခွန်ကျသင့်မှုမရှိသော အခွန်လွတ်ကုန်စည်များ၊ အကောက်ခွန်လွတ် (Duty Not Paid) ကုန်စည်များနှင့် ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းဆည်းထားသော ကုန်စည်များအတွက်ကိုမူ ကုန်စည် တင်သွင်းသူ/ ကုန်စည်ဝယ်ယူသူက ကျသင့်သည့်တံဆိပ်တန်ဖိုးငွေကို ထုတ်ပေးသည့် တံဆိပ်

အရေအတွက်အရ တံဆိပ်တစ်ခုလျှင် ပြည်တွင်းအခွန်များဦးစီးဌာန စီမံခန့်ခွဲမှုကော်မတီက သတ်မှတ်ဆုံးဖြတ်သော တန်ဖိုးသတ်မှတ်ချက်အတိုင်း တွက်ချက်၍ သက်ဆိုင်ရာရုံး၏ ငွေစာရင်း ခေါင်းစဉ် ၁၈-တစ်-၂။၀၁။၃ အထွေထွေရငွေသို့ TF -1 ချလန်ဖြင့် ပေးသွင်းရမည် ဖြစ်ပါသည်။

အခွန်အမှတ်တံဆိပ်များ ပြန်လည်အပ်နှံခြင်း

အထူးကုန်စည်လုပ်ငန်းရှင်တစ်ဦးသည် အကြောင်းအမျိုးမျိုးကြောင့် လုပ်ငန်းကို ရပ်စဲလျှင် ဖြစ်စေ၊ ပိတ်သိမ်းလျှင်ဖြစ်စေ၊ ပိုင်ဆိုင်မှုလွှဲပြောင်းခြင်းကြောင့် လုပ်ငန်းဆက်လက်လုပ်ကိုင်ခြင်းမရှိလျှင် ဖြစ်စေ ထုတ်ယူခဲ့ပြီး အသုံးမပြုရသေးသည့် လက်ဝယ်ရှိအခွန်အမှတ်တံဆိပ်များကို အခွန်ထမ်းကြီးများ ဆိုင်ရာအခွန်ရုံး သို့မဟုတ် အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးများ သို့မဟုတ် မြို့နယ်အခွန် ဦးစီးဌာနမှူးရုံးသို့ ပြန်လည်အပ်နှံသည့်အခါ အောက်ပါအတိုင်းလိုက်နာ ဆောင်ရွက်ရပါမည် -

- ❖ မည်သည့်အတွက်ကြောင့် အခွန်အမှတ်တံဆိပ်များကို ပြန်လည်အပ်နှံရကြောင်း အကြောင်းပြချက်အား ရှင်းလင်းစွာဖော်ပြရပါမည်။
- ❖ သက်ဆိုင်ရာအခွန်ဦးစီးဌာနမှူးရုံးသို့ ပြန်လည်အပ်နှံမည့် အခွန်အမှတ်တံဆိပ်များသည် ထုတ်ယူထားသည့် အခွန်အမှတ်တံဆိပ်အမျိုးအစားများနှင့် တူညီရမည်ဖြစ်သည့်အပြင် အခွန်အမှတ်တံဆိပ်ပါ ကုဒ်နံပါတ်များနှင့် ထုတ်ယူသည့်လုပ်ငန်းရှင် ကိုက်ညီမှုရှိရမည် ဖြစ်ပြီး ပျက်စီးခြင်းမရှိသည့် အခွန်အမှတ်တံဆိပ်များ ဖြစ်ရပါမည်။
- ❖ သက်ဆိုင်ရာအခွန်ရုံးသို့ အခွန်အမှတ်တံဆိပ်များ ပြန်လည်အပ်နှံသည့်အခါ ယခင်ထုတ်ယူ ထားသည့် အရေအတွက်နှင့် ယခုအပ်နှံလိုသည့် အရေအတွက်ကို တိကျစွာဖော်ပြရမည် ဖြစ်ပါသည်။
- ❖ အထူးကုန်စည်လုပ်ငန်းရှင်များအနေဖြင့် လုပ်ငန်းအမျိုးအစားအလိုက် ကပ်နှိပ်ရမည့် သတ်မှတ်အခွန်အမှတ်တံဆိပ်များကို အခမဲ့ထုတ်ပေးထားခြင်းဖြစ်သောကြောင့် ပြန်လည် အပ်နှံသည့်အခါ တန်ဖိုးသင့်၍ ပြန်အမ်းငွေထုတ်ပေးမည်မဟုတ်ပါ။ စည်းကြပ်မှုအရ အခွန် ပြန်အမ်းငွေပေါ်ပေါက်မှသာလျှင် အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၄၃ ပါ လုပ်ထုံး လုပ်နည်းများနှင့်အညီ ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အခွန်အမှတ်တံဆိပ်များ ပျက်စီး၊ ဆုံးရှုံးခြင်းအတွက် လဲလှယ်ထုတ်ပေးခြင်း

- ❖ လုပ်ငန်းရှင်သည် ထုတ်ယူထားသည့် လက်ဝယ်ရှိ အခွန်အမှတ်တံဆိပ်များ ကုန်ထုတ်လုပ်စဉ် အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးပါက ပျက်စီးသွားသည့် အခွန်အမှတ်တံဆိပ်များကို ပူးတွဲလျက် ကျိုးကြောင်းဖော်ပြချက်နှင့်အတူ သက်ဆိုင်ရာအခွန်ရုံးတွင် တင်ပြရမည် ဖြစ်ပါသည်။
- ❖ ကုန်စည်ကို သယ်ယူရာတွင် အခွန်အမှတ်တံဆိပ်ပျက်စီးခြင်း၊ ဆိုင်ပေါ်တွင် တင်ရောင်းစဉ် ထိခိုက်သဖြင့် ပျက်စီးခြင်းများအတွက် အခွန်အမှတ်တံဆိပ်ထပ်မံထုတ်ပေးခြင်း၊ လဲလှယ်ပေးခြင်း ပြုလုပ်ပေးမည်မဟုတ်သဖြင့် လုပ်ငန်းရှင်များအနေဖြင့် တံဆိပ်ပျက်စီးခြင်း မရှိစေရေး ဂရုတစိုက် ဆောင်ရွက်ရမည်။

- ❖ စက်ရုံတွင်ထုတ်လုပ်ပြီး ဈေးကွက်သို့ ဖြန့်ဖြူးခြင်းမပြုရသေးသည့် ကျန်ရှိနေသော အရက်နှင့် ဝိုင်များသည် သက်တမ်းကုန်ဆုံးခြင်းကြောင့်လည်းကောင်း၊ ဈေးကွက်အတွင်းသို့ ရောင်းချမှုရပ်ဆိုင်းရန် သက်ဆိုင်ရာကုမ္ပဏီ၏စီမံခန့်ခွဲမှုအဖွဲ့က ဆုံးဖြတ်ခြင်းကြောင့်လည်းကောင်း ဖျက်ဆီးရန် လိုအပ်သည့်ကိစ္စတွင် အဆိုပါအရက်၊ ဝိုင်များတွင် ကပ်နှိပ်ထားသည့် အခွန်အမှတ်တံဆိပ်များ ပျက်စီးခြင်းအတွက် အစားထိုးထုတ်ပေးခြင်း သို့မဟုတ် ပယ်ဖျက်ခြင်းများ ဆောင်ရွက်ပေးရန် သက်ဆိုင်ရာအခွန်ရုံးတွင် လျှောက်ထားနိုင်ပါသည်။
- ❖ သဘာဝဘေးအန္တရာယ်(ဥပမာ- သင်္ဘော/ စက်လှေမှောက်ခြင်း၊ လေဘေး၊ မီးဘေးသင့်ခြင်း) ကိစ္စရပ်များကြောင့် ပစ္စည်းနှင့်အတူ အခွန်အမှတ်တံဆိပ်များ ဆုံးရှုံးသည့်ကိစ္စရပ်တွင် လုံလောက်သော အထောက်အထား တင်ပြရန်လိုအပ်ပါသည်။ လုံလောက်သော အထောက်အထားတွင် သက်ဆိုင်ရာအဖွဲ့အစည်းများ၏ ထောက်ခံချက်များ၊ အခင်းဖြစ်အထောက်အထားများနှင့် ပစ္စည်းအရေအတွက်ဖော်ပြပါရှိသော ကုန်ထုတ်ပြေစာများ ၊ အခွန်အမှတ်တံဆိပ်ပါ ကုဒ်နံပါတ်များ ပူးတွဲတင်ပြရမည်။ အဆိုပါကိစ္စရပ်အတွက် အခွန်အမှတ်တံဆိပ် ထပ်မံထုတ်ပေးမည်မဟုတ်ဘဲ ပျက်စီးဆုံးရှုံးမှုဖြစ်စဉ်ကို စိစစ်ပြီး စည်းကြပ်မှုဆောင်ရွက်ရာတွင် ချင့်ချိန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

ပျက်ကွက်မှုအတွက် ပြစ်ဒဏ်များ

- ❖ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ထားခြင်းမရှိသော အရက်အမျိုးမျိုးနှင့် ဝိုင်အမျိုးမျိုးတို့အား စိစစ်တွေ့ရှိရပါက လက်ဝယ်ထားရှိသူသည် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ) အရ ယင်းကုန်စည်တန်ဖိုး၏ ၁၀၀ % ပေးဆောင်ရမည့်အပြင် ယင်းကုန်စည်များကို ပြည်သူ့ဘဏ္ဍာအဖြစ် သိမ်းယူခြင်းခံရမည်ဖြစ်ပါသည်။
- ❖ အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ သတ်မှတ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်ကြောင်း မြို့နယ်အခွန်ဦးစီးဌာနမှူးက စစ်ဆေးတွေ့ရှိပါက အထူးကုန်စည်ခွန်ဥပဒေပုဒ်မ ၂၂၊ ပုဒ်မခွဲ(စ) အရ အထူးကုန်စည်ထုတ်လုပ်သူသည် ယင်းသို့ပျက်ကွက်ခြင်းအတွက် တွေ့ရှိသည့် အထူးကုန်စည်တန်ဖိုး၏ ၅၀ % ကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည် ဖြစ်ပါသည်။
- ❖ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ တင်သွင်းရမည့် ကြေညာလွှာကို တင်သွင်းရန် သတ်မှတ်ထားသည့်နေ့ရက်တွင် သို့မဟုတ် ယင်းနေ့ရက်မတိုင်မီ တင်သွင်းရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၆၇၊ ပုဒ်မခွဲ (က)အရ အောက်ဖော်ပြပါ တန်ဖိုးနှစ်ရပ်အနက်မှ များရာကို ဒဏ်ကြေးငွေအဖြစ် ပေးဆောင်စေရမည်ဖြစ်ပါသည် -
 - ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၅ ရာခိုင်နှုန်းအပြင် ကြေညာလွှာတင်သွင်းရန် ဆက်လက်ပျက်ကွက်နေသည့် တစ်လချင်းစီအတွက် သို့မဟုတ် တစ်လ၏ အစိတ်အပိုင်းအတွက် ပေးဆောင်ရမည့်အခွန်ပမာဏ၏ ၁ ရာခိုင်နှုန်း၊
 - ငွေကျပ်တစ်သိန်း၊

- ❖ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ တောင်းခံသည့် သတင်းအချက်အလက်များကို သတ်မှတ်ချိန်အတွင်းပေးပို့ရန် ပျက်ကွက်ပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၃ အရ တပ်ရိုက်သည့် ကျပ်ငါးသိန်းထက်မပိုသော ဒဏ်ကြေးငွေကို ပေးဆောင်ရမည် ဖြစ်ပါသည်။
- ❖ အခွန်အမှတ်တံဆိပ် ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်နှင့်စပ်လျဉ်း၍ ပေးဆောင်ရမည့် အခွန်ကို သတ်မှတ်ကာလအတွင်း ပေးဆောင်ရန် ပျက်ကွက်ပါက သို့မဟုတ် ပေးဆောင်ခြင်းမရှိပါက အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေပုဒ်မ ၇၄ ၊ ပုဒ်မခွဲ(က) အရ ပေးဆောင်ခြင်းမရှိသေးသည့်အခွန်၏ ၁၀ရာခိုင်နှုန်းနှင့် ညီမျှသည့်ပမာဏကို နောက်ကျပေးသွင်းမှုအတွက် ဒဏ်ကြေးငွေအဖြစ် ပေးဆောင်ရမည် ဖြစ်ပါသည်။

ဆုကြေးငွေချီးမြှင့်ခြင်း

- ❖ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်များ ရရှိပိုင်ဆိုင်ထားခြင်းအတွက် အောက်ဖော်ပြပါ ကောက်ခံရဒဏ်ကြေးငွေများ၏ ၂၀ % ကို သတင်းပေးတင်ပြသူအားလည်းကောင်း၊ ၃၀ % ကို ရှာဖွေဖမ်းဆီးသည့်အဖွဲ့အားလည်းကောင်း ဆုကြေးအဖြစ် ချီးမြှင့်မည်ဖြစ်ပါသည်-
 - အခွန်အမှတ်တံဆိပ်ကပ်နှိပ်ရောင်းချစေရမည့် အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လယ်ဝယ်ရရှိပိုင်ဆိုင်ထားသူနှင့် သတ်မှတ်အခွန်အမှတ်တံဆိပ်ကပ်နှိပ်ပေးရန် ပျက်ကွက်သည့် အထူးကုန်စည်ထုတ်လုပ်သူတို့အပေါ် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (စ) အရ တပ်ရိုက်သည့်ဒဏ်ကြေးငွေများ၊
 - ကျန်အထူးကုန်စည်များနှင့်စပ်လျဉ်း၍ အခွန်မပေးဆောင်ရသေးသော အထူးကုန်စည်ကို လက်ဝယ်ရရှိပိုင်ဆိုင်ထားသူအပေါ် အထူးကုန်စည်ခွန်ဥပဒေ ပုဒ်မ ၂၂၊ ပုဒ်မခွဲ(ဂ) အရ တပ်ရိုက်သည့် ဒဏ်ကြေးငွေ။
- ❖ သတင်းပေးတင်ပြသူ မည်သူမည်ဝါဖြစ်ကြောင်းကို အစိုးရကိစ္စမှတစ်ပါး ထုတ်ဖော်ခြင်းပြုမည် မဟုတ်ပါ။

အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်အခွန်ဦးစီးဌာနမှူးရုံးများ၊ အခွန်ထမ်းဝန်ဆောင်မှုဗဟိုအဖွဲ့ရုံး၊ အမှတ်၊ ၁၂၈/ ၁၃၂ (ဒုတိယထပ်နှင့် တတိယထပ်)၊ ပန်းဆိုးတန်းလမ်း၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။ ဖုန်းနံပါတ် ၀၁-၈-၃၈၉၃၁၁၊ ၀၁-၈-၃၈၉၃၂၂ ၊ ၀၁-၈-၃၇၈၃၇၀ သို့မဟုတ် ပြန်ကြားရေးအဖွဲ့၊ ပြည်တွင်းအခွန်များဦးစီးဌာန၊ ရုံးအမှတ် (၄၆)၊ နေပြည်တော်၊ ဖုန်းနံပါတ် ၀၆၇-၃၄၃၀၅၂၊ ၀၆၇-၃၄၃၀၅၃၃ သို့မဟုတ် အခွန်ဆိုင်ရာဝန်ဆောင်မှုရုံး (မန္တလေး) ၆၅လမ်း၊ ၂၂x၂၃ လမ်းကြား၊ မန္တလေးမြို့။ ဖုန်းနံပါတ် ၀၂-၄၀၃၀၁၉၂ သို့ စုံစမ်းမေးမြန်းနိုင်ပါသည်။ ပြည်တွင်း အခွန်များဦးစီးဌာန၏ Website ဖြစ်သော www.ird.gov.mm သို့ ဝင်ရောက်ကြည့်ရှုလေ့လာပြီး လိုအပ်သည့်ဥပဒေ၊ နည်းဥပဒေ၊ အမိန့်ကြော်ငြာစာ၊ လက်ကမ်းစာစောင်နှင့် ပုံစံများကိုလည်း Download ရယူနိုင်ပါသည်။